

# Isa

## Chapter 59

Burmese Interlinear

Reference: Burmese Judson Bible (1835)

၂၃၂	၂၃၃	၂၃၄	၂၃၅	၂၃၆	၂၃၇	၂၃၈	၂၃၉	၂၄၀	1
သူ-၏နား	လေးလံ၏	-နှင့်-မ	-ကယ်တင်-ရန်	ထာဝရဘုရား	လက်-	တိုသွား၏	မ-	ကကြွေရှုလော့	
<a href="#">H0241</a>	<a href="#">H3513</a>	<a href="#">H3808</a>	<a href="#">H3467</a>	<a href="#">H3068</a>	<a href="#">H3027</a>		<a href="#">H3808</a>	<a href="#">H2005</a>	
									: ဤကဲ့သို့
									-ကပြား-ရန်
									<a href="#">H8085</a>

ကကြွေရှုလော့။ ထာဝရဘုရားသည်မကယ်မတင် နိုင်အောင် လက်တတ်တိုသည်မဟုတ်။ မကပြားနိုင်အောင် နားတတ်တိုင်းသည်မဟုတ်။

၂၄၁	၂၄၂	၂၄၃	၂၄၄	၂၄၅	၂၄၆	၂၄၇	၂၄၈	၂၄၉	2
-အကပြား-	သင်တို့-အကပြား	ခွဲခြားသူ-များ	ဖွဲ့ခဲ့၏	သင်တို့-၏အပစ်-များ	-ထို-			အကပြား-မူကား	
<a href="#">H0996</a>	<a href="#">H0996</a>	<a href="#">H0914</a>	<a href="#">H1961</a>	<a href="#">H5771</a>					
	: ဤကဲ့သို့	မူကား	မူကား	မူကား	မူကား	မူကား	မူကား	မူကား	
	-ကပြား-ရန်	သင်တို့-ထ-မှ	မူကား	ဖုံးကွယ်ခဲ့၏	-နှင့်-သင်တို့-၏အပစ်-များ			သင်တို့-၏ဘုရားသခင်	
	<a href="#">H8085</a>		<a href="#">H6440</a>	<a href="#">H5641</a>				<a href="#">H0430</a>	

သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပေ။ ကပြားတတ်မမှုစေခြင်းငှါ၊ သင်တို့အပစ်သည် မျက်နှာတတ်ကို လွှဲစေပေ။

၂၅၀	၂၅၁	၂၅၂	၂၅၃	၂၅၄	၂၅၅	၂၅၆	၂၅၇	၂၅၈	3
-နှင့်-သင်တို့-၏လက်ချောင်း-များ	-ထိုသွေး-ဖွင့်	ညစ်ညှက်သွား၏	သင်တို့-၏လက်ဖဝါး-များ					အကပြား-မူကား	
<a href="#">H0676</a>	<a href="#">H1818</a>	<a href="#">H1351</a>	<a href="#">H3709</a>						
	: ကြွေရှု	မူကား	မူကား	မူကား	မူကား	မူကား	မူကား	မူကား	
	ရွတ်ဆို၏	မတရားမှ	သင်တို့-၏လျှာ	မူကား	ပခြား-	သင်တို့-၏နှုတ်ခမ်း-များ		-ထိုအပစ်-၌	
	<a href="#">H1897</a>		<a href="#">H3956</a>	<a href="#">H8267</a>	<a href="#">H1696</a>	<a href="#">H8193</a>		<a href="#">H5771</a>	

သင်တို့လက်သည် အသွေးနှင့်၎င်း၊ လက်ချောင်း တို့သည် ဒုစရိုက်နှင့်၎င်း ညစ်ညူးကကြွေ။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖွင့် မုသာစကား၊ အမေ့မစကားကို ပခြားတတ်ကကြွေ။

၂၅၉	၂၆၀	၂၆၁	၂၆၂	၂၆၃	၂၆၄	၂၆၅	၂၆၆	၂၆၇	4
-အပေါ်-	ယုံကြည်ခြင်း	-ယုံကြည်ခြင်း-၌	တရားစီရင်ခံရသူ	-နှင့်-မရှိ	-ဖခြားမတ်ခြင်း-၌	ခေါ်သူ	မရှိ-		
	<a href="#">H0982</a>	<a href="#">H0530</a>	<a href="#">H8199</a>	<a href="#">H0369</a>	<a href="#">H6664</a>	<a href="#">H7121</a>	<a href="#">H0369</a>		
	: ဤကဲ့သို့	မူကား	မူကား	မူကား	မူကား	မူကား	မူကား	မူကား	
	မတရားမှ	-နှင့်-ဖွားမခြင်း	နှုတ်ခမ်းခြင်း	သဘောညွှန်ခြင်း	အချည်းအမှား	-နှင့်-ပခြားခြင်း-	အချည်းနိုး		
	<a href="#">H0205</a>	<a href="#">H3205</a>	<a href="#">H5999</a>	<a href="#">H2029</a>	<a href="#">H7723</a>	<a href="#">H1696</a>	<a href="#">H8414</a>		

တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ် သူမျှမစောင့်၊ အနုတူတကို ကိုးစား၍ မုသာစကားကို ပခြား တတ်ကကြွေ။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အမေ့မအမှုကို ဘွားကကြွေ။

לְאִתָּךְ -ထိုစားသူ <a href="#">H0398</a>	וְאֵלֶיךָ သူတို့ရက်ကကြို <a href="#">H0707</a>	עֲבָדְךָ ပိုးကွန် <a href="#">H5908</a>	וְקִוּוּ -နှင့်-ပိုးကွန်-များ- <a href="#">H6980</a>	בְּעֵינֶיךָ သူတို့ခွဲခွဲ၏ <a href="#">H1234</a>	וְנִשְׁבָּח အဆိပ်မမြေ <a href="#">H1000</a>	כִּי ဥ-များ- <a href="#">H1000</a>	5
	הַעֲבָדִים အဆိပ်မမြေ <a href="#">H0660</a>	עֲבָדְךָ ထွက်ပေါ်မည် <a href="#">H1234</a>	הַקָּוִים -နှင့်-ထိုကွဲထုတ်သေ <a href="#">H2116</a>	תִּתְּנֵם သူသမေမည် <a href="#">H4191</a>	הַקָּבָלִים သူတို့-၏ဥ-များ-မှ <a href="#">H1000</a>		

သူတို့သည် မမြေဆိုး၏ အဥတို့ကို ဝပ်၍ ပရက် စကေကြို။ ပင့်ကူအမြေကိုလည်း ရက်ကကြို။ သူတို့ ဥများ ကို စားသေ သူသည် သေတတ်၏။ အဥကို ခွဲလျှင် မမြေဆိုးပရက်တတ်၏။

וְכָתוּב သူတို့ဖုံးညှိမည် <a href="#">H3680</a>	וְלָךְ -နှင့်-မ <a href="#">H3808</a>	וְגַבְלֵךְ -အဝတ်အစား-အဖွ <a href="#">H1961</a>	וְהָיָה သူတို့ဖွမြေမည် <a href="#">H1961</a>	וְאַל မ- <a href="#">H3808</a>	וְהָיָה သူတို့-၏ပိုးကွန်-များ <a href="#">H6980</a>	6
כִּתְּבָה အကမြူးဖွခြင်း <a href="#">H2555</a>	לְעַבְדְּךָ -နှင့်-အလုပ်- <a href="#">H6467</a>	וְאַל မတရားမှ <a href="#">H0205</a>	וְשִׁעְבָה အလုပ်-များ- <a href="#">H4639</a>	וְהָיָה သူတို့-၏အလုပ်-များ <a href="#">H4639</a>	וְהָיָה သူတို့-၏အလုပ်-များ-ဖွ <a href="#">H4639</a>	
					וְהָיָה သူတို့-၏လက်ဖဝါး-များ-၌ <a href="#">H3709</a>	

သူတို့ရက်သေ အမြေဖွ အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခံရကြ။ သူတို့ပြောစာ အမှ သည် အမမှအမှဖွ၏။ သူတို့လက်၌ ကမြူးတမ်းသေ အမှရှိ၏။

מִגְּ သွေး <a href="#">H1818</a>	וְאַשְׁרָ -သွန်း-ရန် <a href="#">H8210</a>	וְהָיָה -နှင့်-သူတို့အလျင်သွားကကြို <a href="#">H7323</a>	וְצָרָה သူတို့ပခြးကကြို <a href="#">H7323</a>	עָרָה -ထိုဆိုး-အလို <a href="#">H7272</a>	וְהָיָה သူတို့-၏ခခြ-များ <a href="#">H7272</a>	7
וְאַשְׁ -နှင့်-ကွဲကွဲခြင်း <a href="#">H7667</a>	וְאַ ပျက်ဆီးခြင်း <a href="#">H7701</a>	וְאַ မတရားမှ <a href="#">H0205</a>	וְאַ အကံအစည်း-များ- <a href="#">H4284</a>	וְאַ သူတို့-၏အကံအစည်း-များ <a href="#">H4284</a>	וְאַ အပခြကင်းသေ	
					וְ သူတို့-၏လမ်းကခြများ-၌ <a href="#">H4546</a>	

သူတို့ခခြသည် အမမှအမှကို ပခြခြင်းငှါ ပခြး တတ်၏။ အပခြမရှိသေ သူ၏အသက်ကို သတ်ခြင်းငှါ လျင်မမြေ၏။ သူတို့အကံပြသည် အမမှအကံဖွခြ၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုကံဆင်းရဲခြင်း ရှိ၏။

וְהָيָה သူတို့-၏လမ်းအခြများ-၌ <a href="#">H4570</a>	וְ တရားစီရင်ခြင်း <a href="#">H4941</a>	וְ -နှင့်-မရှိ <a href="#">H0369</a>	וְ သူတို့သိ၏ <a href="#">H3045</a>	וְ မ <a href="#">H3808</a>	וְ ငြိသက်ခြင်း <a href="#">H7965</a>	וְ လမ်း- <a href="#">H1870</a>	8
וְ မ <a href="#">H3808</a>	وְ သူ-၌ <a href="#">H1869</a>	وְ -ထိုလျှောက်သေ <a href="#">H1869</a>	وְ အလုံးစုံသေ- <a href="#">H3605</a>	وְ သူတို့-အား <a href="#">H1992</a>	وְ ကောက်ကွဲသွား၏ <a href="#">H6140</a>	وְ သူတို့-၏လမ်းခရီး-များ	
					وְ ငြိသက်ခြင်း <a href="#">H7965</a>	وְ သူသိ၏ <a href="#">H3045</a>	

ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွား ရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သေ လမ်းတို့ကို ပခြဆင်ကပြီ။ လိုက်သွားသေ သူမည်သည် ကား၊ ချမ်းသာကို မသိရ။

ကဏ္ဍန ဖြောင့်မတ်ခြင်း H6666     
 ဝဿုဗတ ငါတို့-ကိုရောက်မည် H5381     
 န္ဒါ နှင့်-မ H3808     
 ဝဿုဗတ ငါတို့-ထဲ-မှ H4941     
 ဗန္ဓုဗတ တရားစီရင်ခြင်း H7368     
 ဝဿုဗတ ဝေးလံ H7368     
 ဝဿုဗတ ထိုကခြင်း -အပေါ်-

တဝကဏ္ဍ -ထိုအလင်းတောက်-များ-အား H5054     
 ဝဿုဗတ မှောင်မှိုက် H2822     
 ဝဿုဗတ -ကဏ္ဍ-ကဏ္ဍ H2009     
 ဝဿုဗတ -ထိုအလင်း-အား H0216     
 ဝဿုဗတ ငါတို့မျှော်လင့်ကခြင်း

: ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ ငါတို့လျှောက်ကခြင်း H1980     
 ဝဿုဗတ -ထိုမှောင်မှိုက်-များ-၌ H0653

ထိုကခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မဖြောင့်သဘောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြင်းကို မဖြောင့်သဘောလည်း၊ မှောင်မှိုက်၌ သွားလာရကခြင်း။

ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ ငါတို့ထိမိ၏ H3782     
 ဝဿုဗတ ငါတို့စမ်းသပ်ကခြင်း H1659     
 ဝဿုဗတ မျက်လုံး မျက်လုံး H0369     
 ဝဿုဗတ -နှင့်-မရှိ- နံရံ H7023     
 ဝဿုဗတ -ကဲ့သို့-မျက်စိ-များ H5787     
 ဝဿုဗတ ငါတို့စမ်းသပ်ကခြင်း H1659

: ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ -ကဲ့သို့-သဘော-များ H4191     
 ဝဿုဗတ -ထိုကဏ္ဍ-သဘော-များ-၌ H0820     
 ဝဿုဗတ -ကဲ့သို့-ညနဓ H5399     
 ဝဿုဗတ -ထိုမှန်းတည့်-၌

မဖြောင့်သဘော သူကဲ့သို့ နံရံကို စမ်းသပ်ရကခြင်း။ မျက်စိမရှိသဘော သူကဲ့သို့ စမ်းသပ်ရကခြင်း။ ညအချိန်၌ ဖြောင့်သဘောသို့ မှန်းတည့်အချိန်၌ ထိမိ၍ လဲကခြင်း။ စည်းစိမ် ကို ခံစားလျက်၊ သဘောသူကဲ့သို့ ဖြောင့်ကခြင်း။

ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ မပြောမပြောခြင်း H1897     
 ဝဿုဗတ -နှင့်-ချီး-များ H3123     
 ဝဿုဗတ ငါတို့အားလုံး H3605     
 ဝဿုဗတ -ကဲ့သို့-ဝက်ဝံ-များ H1677     
 ဝဿုဗတ ငါတို့ညည်းတွားကခြင်း H1993

ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ -ထိုကယ်တင်ခြင်း-အား H3444     
 ဝဿုဗတ -သို့သော်-မရှိ H0369     
 ဝဿုဗတ -ထိုတရားစီရင်ခြင်း-အား H4941     
 ဝဿုဗတ ငါတို့မျှော်လင့်ကခြင်း H1897     
 ဝဿုဗတ ငါတို့မပြောမပြောခြင်းကခြင်း

: ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ ငါတို့-ထဲ-မှ H7368     
 ဝဿုဗတ ဝေးလံ၏ H7368

ငါတို့ရှိသမျှသည် ဝံကဲ့သို့မပြောတမ်း၍၊ ချီးကဲ့သို့ ညည်းညူကခြင်း။ တရားစီရင်ခြင်းကို မဖြောင့်၍ မရကခြင်း ကယ်တင်ခြင်းကျေးဇူးကို မဖြောင့်သဘောလည်း၊ ငါတို့နှင့် ဝေးလှ၏။

ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ -နှင့်-ငါတို့-၏အပဖြ-များ H5048     
 ဝဿုဗတ သင်-၏ရှု-၌ H5048     
 ဝဿုဗတ ငါတို့-၏ပုန်ကန်ခြင်း-များ H6588     
 ဝဿုဗတ များပပြား၏     
 ဝဿုဗတ အကခြင်းမူကား-

ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ ငါတို့-နှင့် H0854     
 ဝဿုဗတ ငါတို့-၏ပုန်ကန်ခြင်း-များ H6588     
 ဝဿုဗတ အကခြင်းမူကား-     
 ဝဿုဗတ ငါတို့-ကိုဆန့်ကျင်     
 ဝဿုဗတ သက်သေခံ၏

: ဝဿုဗတ ဝဿုဗတ  
 ဝဿုဗတ ငါတို့သိကခြင်း H3045     
 ဝဿုဗတ -နှင့်-ငါတို့-၏အပဖြ-များ H5771

ငါတို့အပဖြတို့သည် ရှုတတ်၌ များပပြားကခြင်း။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကခြင်း။ ကိုယ် အပဖြတို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပပြောသဘော ဒုစရိုက်များကို ကိုယ်သိကခြင်း။

၇၇၈၈	၇၇၉၉	၇၈၀၀	၇၈၀၁	၇၈၀၂	၇၈၀၃
-နောက်-မှ	-နှင့်-နောက်ပန်လှည့်ခြင်း	-ထိုထာဝရဘုရား-ကိုဆန့်ကျင်	-နှင့်-ငိုးသိမ်းခြင်း	-နှင့်-ငိုးသိမ်းခြင်း	ပုန်ကန်ခြင်း
	<a href="#">H5253</a>	<a href="#">H3068</a>	<a href="#">H3584</a>	<a href="#">H3584</a>	<a href="#">H6586</a>

13

၇၈၀၄	၇၈၀၅	၇၈၀၆	၇၈၀၇	၇၈၀၈	၇၈၀၉
-နှင့်-ရွတ်ဆိုခြင်း	သဘောညွှန်ခြင်း	-နှင့်-လမ်းလွဲခြင်း	ညှဉ်းစက်ခြင်း	ပခြားခြင်း-	ငါတို့-၏ဘုရားသခင်
<a href="#">H1897</a>	<a href="#">H2029</a>	<a href="#">H5627</a>	<a href="#">H6233</a>	<a href="#">H1696</a>	<a href="#">H0430</a>

:၇၈၁၀	၇၈၁၁	၇၈၁၂
မှသာ-	စကား-များ-	-နုလုံးသား-မှ
<a href="#">H8267</a>	<a href="#">H1697</a>	

ထာဝရဘုရားကို ပြောဆိုခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကပြု၍ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန် သဘောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မကြံဆို ခြင်းကို ပြုကြပြီ။

၇၈၁၃	၇၈၁၄	၇၈၁၅	၇၈၁၆	၇၈၁၇	၇၈၁၈
ရပ်တည်၏	ဝေးလံ	-နှင့်-ဖခြာမတ်ခြင်း	တရားစီရင်ခြင်း	နောက်သို့	-နှင့်-နောက်ပန်စေရ၏
<a href="#">H5975</a>	<a href="#">H7350</a>	<a href="#">H6666</a>	<a href="#">H4941</a>	<a href="#">H0268</a>	<a href="#">H5253</a>

14

:၇၈၁၉	၇၈၂၀	၇၈၂၁	၇၈၂၂	၇၈၂၃	၇၈၂၄
-ဝင်-ရန်	သူတို့နိုင်	မ-	-နှင့်-ဖခြာမတ်ခြင်း	သစ္စာ	-ထိုစျေးလမ်း-၌
<a href="#">H0935</a>	<a href="#">H3201</a>	<a href="#">H3808</a>	<a href="#">H5229</a>	<a href="#">H0571</a>	<a href="#">H7339</a>

ဖခြာမတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပီပြီတရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လဲပီပြီဖခြာသောဘာသာ မဝင်နိုင်ရာ။

၇၈၂၅	၇၈၂၆	၇၈၂၇	၇၈၂၈	၇၈၂၉	၇၈၃၀
-နှင့်-မငြိတ်မူ၏	အလူးလုပ်ခံရ၏	-ထိုဆိုး-မှ	-နှင့်-ဖယ်ရှားသူ	ပျောက်ဆုံး၏	-ထိုသစ္စာ
<a href="#">H7200</a>			<a href="#">H5493</a>		<a href="#">H0571</a>

15

:၇၈၃၁	၇၈၃၂	၇၈၃၃	၇၈၃၄	၇၈၃၅	၇၈၃၆
တရားစီရင်ခြင်း	မရှိ	အကခြင်းမူကား-	သူ-၏မျက်လုံး-၌	-နှင့်-မကောင်း၏	ထာဝရဘုရား
<a href="#">H4941</a>	<a href="#">H0369</a>				<a href="#">H3068</a>

သစ္စာသည် ပျက်ခွဲပီပြီဒုစရိုက်ကို ရှောင်သောသူ သည် လူယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မငြိလျှင်၊ တရားမရှိသောကခြာ မှန်းတော်မူ၏။

၇၈၃၇	၇၈၃၈	၇၈၃၉	၇၈၄၀	၇၈၄၁	၇၈၄၂
-နှင့်-သူအံ့အားတောင်းမူ၏	လူ-တစ်ယောက်မျှ	မရှိ	အကခြင်းမူကား-	-နှင့်-သူမငြိတ်မူ၏	
<a href="#">H8074</a>	<a href="#">H0376</a>	<a href="#">H0369</a>		<a href="#">H7200</a>	

16

၇၈၄၃	၇၈၄၄	၇၈၄၅	၇၈၄၆	၇၈၄၇	၇၈၄၈
သူ-၏လက်မောင်း	သူ-အား	-နှင့်-ကယ်တင်၏	အကခြင်းခံသူ	မရှိ	အကခြင်းမူကား
<a href="#">H2220</a>		<a href="#">H3467</a>	<a href="#">H6293</a>	<a href="#">H0369</a>	

:၇၈၄၉	၇၈၅၀	၇၈၅၁
သူ-ကိုထေးပေး၏	သူ	-နှင့်-သူ-၏ဖခြာမတ်ခြင်း
<a href="#">H5564</a>	<a href="#">H1931</a>	<a href="#">H6666</a>

လူတယောက်မျှမရှိသည်ကို မငြိတ်မူ၏။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော် မူ၏။ ထိုကခြာ မိမိလက်တင်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖခြာမတ်ခြင်းတရားသည် မိမိကို ထောက်ပံ့၏။

ᠠᠮᠤᠰᠤ	ᠰᠤᠪᠠᠨ	ᠨᠠᠵᠤ	ᠬᠡᠭᠢ	ᠰᠤᠪᠠᠨ	17
ကယ်တင်ခြင်း <a href="#">H3444</a>	-နှင့်-ခေါင်းစွပ်- <a href="#">H3553</a>	-ကဲ့သို့-ရင်ဘတ်အကျီအအုပ်	ဖွဲ့ခြင်းမတ်ခင်း <a href="#">H6666</a>	-နှင့်-သူဝတ်ဆင်၏ <a href="#">H3847</a>	
ဗမာ	တပုဒ်တရ	ဝဲန့	ၵုၵု	ဖွဲ့ခြင်း	
-နှင့်-သူလံ၏	အဝတ်အစား <a href="#">H8516</a>	လက်စားခြင်း <a href="#">H5359</a>	အဝတ်အစား-များ-	-နှင့်-သူဝတ်ဆင်၏ <a href="#">H3847</a>	သူ-၏ခေါင်း-အပေါ်
			: ၵᠠᠭᠢ	ᠰᠤᠪᠠᠨ	
			ငါးမုန်းခြင်း <a href="#">H7068</a>	-ကဲ့သို့-ဝတ်လုံးကြော် <a href="#">H4598</a>	

ဖွဲ့ခြင်းမတ်ခင်းတရားတည်းဟူသော ရင်ကျပ် ကို ဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတစ်မူ၏။ အပစ်ပေးခြင်းအဝတ်ကို၎င်း၊ စိတ်အားကစားခြင်းဝတ်လုံကို၎င်း ယူတင်ဝတ်ဆင်တစ် မူ၏။

ᠠᠨᠠᠵᠤ	ᠠᠮᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	18
သူ-၏ရန်သူ-များ-အား	အမျက်ထွက်ခြင်း <a href="#">H2534</a>	သူပုန်ဆပ်မည်	-အလျောက်-	အပစ်ပေးခြင်း-များ <a href="#">H1578</a>	-အလျောက်-
	: ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ
	သူပုန်ဆပ်မည်	အပစ်ပေးခြင်း <a href="#">H1576</a>	-ထိုကျွန်း-များ-အား <a href="#">H0339</a>	သူ-၏ရန်သူ-များ-အား <a href="#">H0341</a>	အပစ်ပေးခြင်း <a href="#">H1576</a>

သူတို့အကျင့်အတိုင်း အကျိုးအပစ်ကို ဆပ်ပေး တစ်မူမည်။ ရန်ဘက်ပြုသော သူတို့အား အမျက်တစ် ကို၎င်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပစ်ကို၎င်း၊ တကျွန်းတနိုင်ငံသားတို့အား အကျိုးအပစ်ကို၎င်း ဆပ်ပေးတစ်မူမည်။

ᠳᠤᠰᠤ	ᠰᠤᠪᠠᠨ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	19
-	နမ	-နှင့်-ထိုနထွက်-မှ <a href="#">H4217</a>	ထာဝရဘုရား <a href="#">H3068</a>	နာမ- <a href="#">H8034</a>	- <a href="#">H0853</a>	-ထိုအနောက်-မှ <a href="#">H4628</a>	-နှင့်-သူတို့ကကြက်ကမြည် <a href="#">H3372</a>
ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	
မွန်းသစ်၏ <a href="#">H5127</a>	ထာဝရဘုရား <a href="#">H3068</a>	ဝိညာဉ်- <a href="#">H7307</a>	ကျဉ်းသော	-ကဲ့သို့-မဖြစ် <a href="#">H5104</a>	သူလာမည် <a href="#">H0935</a>	အကြောင်းမူကား- <a href="#">H3519</a>	
							: ၵᠠ
							သူ-၌

သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နထွက် ရာအရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကေငြိမ်းမည်။ ရန်သူသည် ရလေ့မိမိုး သကဲ့သို့ ဝင်သောအခါ၊ ထာဝရဘုရား၏ ဝိညာဉ်တော် သည် ဆီးတားတစ်မူမည်။

ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	ᠳᠤᠰᠤ	20
ပုန်ကန်ခြင်း <a href="#">H6588</a>	-နှင့်-ထိုပုန်ကန်ခြင်း-မှ-ပန်လှည့်သူ-များ-အား <a href="#">H7725</a>	ရွေးနှုတ်သူ	-ထိုစိုန်-သို့ <a href="#">H6726</a>	-နှင့်-သူလာမည် <a href="#">H0935</a>	
			: ၵᠠᠭᠢ	ᠳᠤᠰᠤ	
			ထာဝရဘုရား <a href="#">H3068</a>	မိန့်တော်ချက်- <a href="#">H5002</a>	-ထိုယာကုပ်-၌ <a href="#">H3290</a>

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇီအုန်တောင်ပေါ်သို့ ကြွ၊ မတရား သော အမှုမှလွတ်သော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့။

ရမ္မာ	ဂံဂ	ဂံဂ	ဂံဂ	မံဂ	ဂံဂ	ဂံဂ	ဂံဂ
-ထို	ငါ-၏ဝိညာဉ်	ထာဝရဘုရား	မိန့်တော်မူ၏	သူတို့-နှင့်	ငါ-၏ပဋိညာဉ်	ဤအရာ	-နှင့်-ငါ
	<a href="#">H7307</a>	<a href="#">H3068</a>	<a href="#">H0559</a>	<a href="#">H0853</a>	<a href="#">H1285</a>	<a href="#">H2063</a>	<a href="#">H0589</a>
အံ့	မ-	သင်-၏နှုတ်-၌	ငါထားခဲ့၏	-ထို-	-နှင့်-ငါ-၏စကား-များ	သင်-အပေါ်	
<a href="#">H4185</a>	<a href="#">H3808</a>	<a href="#">H6310</a>			<a href="#">H1697</a>		
သင်-၏အမျိုးအနွယ်	အမျိုးအနွယ်-	-နှင့်-နှုတ်-မှ-	သင်-၏အမျိုးအနွယ်	-နှင့်-နှုတ်-မှ-	သင်-၏နှုတ်-မှ		
<a href="#">H2233</a>	<a href="#">H2233</a>	<a href="#">H6310</a>	<a href="#">H2233</a>	<a href="#">H6310</a>	<a href="#">H6310</a>		
		ဝ	: ဝ	ဂံဂ	ဂံဂ	ဂံဂ	ဂံဂ
		-	ထာဝရ	-နှင့်-အထိ-	ယခု-မှ	ထာဝရဘုရား	မိန့်တော်မူ၏
			<a href="#">H5769</a>	<a href="#">H5704</a>	<a href="#">H6258</a>	<a href="#">H3068</a>	<a href="#">H0559</a>

သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရား ဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသော စကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏ နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရား မိန့်တော်မူ၏။